

မင်မည်ဟူသော စကားရှိသည် မဟုတ်ပါလား။ "Miracles are my visiting cards". (တန်ခိုးပြမှုများဟာ ငါ့ရဲ့ မိတ်ဆက်ကတ်များ ဖြစ်တယ်) ဟု စရိဆာသီယ ဆိုင်းဘာဘာက အကြိမ်ကြိမ် မိန့်ကြားခဲ့ပါသည်။

ကျွန်တော်သည် စရိဆာသီယ ဆိုင်းဘာဘာ၏ ဟောကြားချက်များကို တင်ပြရန် ကြိုးစားခဲ့ဖူးပါသည်။ Sathya Sai Speaks ခေါ်သူ၏ ဟောကြားချက် ညွှန်ပေါင်းကျမ်း အတွဲ(၁)ကို စတင်ပြန်ဆိုခဲ့ပါသည်။ ပြန်ရင်းပြန်ရင်းနှင့် အိန္ဒိယ ဘာသာရေးအပိုင်းမှ ဖြစ်ရပ်များ၊ ပုဂ္ဂိုလ်များကို ရည်ညွှန်းချက်များ အများအပြားကို တွေ့လာရပါသည်။ နက်နဲရှည်လျားလှသော အိန္ဒိယဘာသာရေးသမိုင်းကို ကြားဖူးနားဝ ရှိထားမှသာ ၎င်းတို့ကို လိုက်မီနိုင်ကြမည် ဖြစ်ပါသည်။ သို့အတွက် ဘာဘာ ဟောကြားချက်များကို တိုက်ရိုက် လုံးစေ့ပတ်စေပြန်ဆိုရန် ကျွန်တော်အားထုတ်မှုကို လက်လျှော့လိုက်ရပါသည်။ မကြာသေးမီက ဘာဘာဟောကြားချက်များမှ လိုရင်းကို တိုတိုရှင်းရှင်း ထုတ်နုတ်တင်ပြထားသော ဘုန်းခန့်ထည်၏ "ငြိမ်းချမ်းရေး လရောင်အောက်က မေတ္တာ ဆည်းလည်းသံ" စာအုပ်ထွက်လာသောအခါ "ဪ၊ ဟုတ်လိုက်လေ၊ ဒီလို ပြန်ဆို တင်ပြရမှာပါကလား" ဟု တွေးမိပါသည်။ ဆိုင်းဘာဘာ သာသနာပြုသူ အဖော်တစ်ယောက် ထွက်လာသည်ကို ကျေနပ်အားရ ပြီး ဘာဘာကို ဘုရားဖြစ်သည်ဟု ယုံကြည်ကြောင်း သူ၏ ရဲရဲတောက် ကြေညာချက်ကို တွေ့ရသောအခါ ဘဝင်ခိုက်သွားပါသည်။

"ရယ်မောရင်းနှီးထပါ" စာအုပ်ကို ရေးသားသူ ကွန်နီရှောသည် ကမ္ဘာပေါ်တွင် ဘုရား သက်ရှိထင်ရှား ရှိနေသလားဟု တွေးတောမိကာ ထိုဘုရားကို တွေ့ရှိရန် နှစ်ရှည်လများ အရှေ့တိုင်းတွင် ရှာဖွေခဲ့သည့် အမေရိကန်အမျိုးသမီးတစ်ဦး ဖြစ်လေသည်။ သူသည် သူ၏အတွေ့အကြုံများ၊ ခရီးစဉ်များကို နေ့စဉ်မှတ်တမ်း ပုံစံဖြင့် ရေးသားခဲ့သည်။ သူနှင့် သူ၏ အခင်မင်ဆုံး မိတ်ဆွေနှင့် ခင်ပွန်းလောင်းဖြစ်သူ ဂျင်မီရိုက် တို့သည် ပထမဆုံး အိန္ဒိယသို့ ခရီးထွက်ကြပြီး အိန္ဒိယမှာပင် အိန္ဒိယ ထုံးစံအတိုင်း လက်ထပ်ကြသည်။ သူတို့သည် ဘုရားရှာရင်း တစ်ချက် ခုတ် နှစ်ချက်ပြတ် အိန္ဒိယ၏ ရင်သပ်ရှုမောဖြစ်လောက်သည့် လှပ ဆန်းကြယ်သော နေရာ တော်တော်များများကိုလည်း သွားရောက်ခဲ့

ပြန်ဆိုသူ၏ အမှာ

ကျွန်တော်သည် ဆိုင်းဘာဘာကို ယုံကြည်ကိုးကွယ်သူတစ်ဦးဖြစ်ပြီး "သူတော်စင်ကြီး ဆိုင်းဘာဘာ"၊ "ဆိုင်းဘာဘာတပည့်တစ်ဦး၏ ဆန်းကြယ်သော အတွေ့အကြုံများ"၊ "ဆာသီယ ဆိုင်းဘာဘာ၏ ဖြစ်တော်စဉ်" နှင့် စရိဆာသီယ ဆိုင်းဘာဘာ မတိုင်မီ နှစ်ပေါင်း ၅၀၀၀ ခန့်က ပေါ်ပေါက်ခဲ့သည့် ကရိသျှဏအဝတာရ (ဘုရားဝင်စားသူ) ကို မဏ္ဍိုင်ပြု၍ အိန္ဒိယမဟာပညာကျော်ကြီး ဗျသ(ဗိယသ) ရေးသားခဲ့ပြီး ၎င်းကို လွယ်ကူရှင်းလင်းအောင် ဆိုင်းဘာဘာ ပြန်ပြောထားသည့် "ဘဂဝါတ ဇာတ်တော်ကြီး" တို့ကို ရေးသားပြုစု ပြန်ဆိုခဲ့ပါသည်။ ဘာကြောင့် ပြန်ဆိုဖြစ်ခဲ့ပါသလဲ။ အကြောင်းကတော့ ရှင်းရှင်းကလေး ပါ။ ဆာသီယဆိုင်းဘာဘာသည် အဝတာရ (ဘုရားဝင်စားသူ) တစ်ပါး ဖြစ်သည်။ လူသမိုင်းတစ်လျှောက် ပေါ်ပေါက်ခဲ့သည့် အဝတာရ ၁၀ ပါး အနက် အချို့သည် တစ်ဝက်တစ်ပျက် အဝတာရများ ဖြစ်ခဲ့ကြသည်။ ၎င်းတို့အနက် ရာမ၊ ကရိသျှဏနှင့် စရိဆာသီယ ဆိုင်းဘာဘာ တို့သည် ပြည့်ပြည့်ဝဝ အဝတာရများ ဖြစ်ကြသည်။ ပြည့်ပြည့်ဝဝ (ပူးရံထား) အဝတာရပေါ်လာခြင်းမှာ အရှင်းလင်းဆုံးပြောရလျှင် ဘုရားပွင့်ခြင်းဖြစ်သည်။ ထိုအကြောင်းကို လူအများ သိစေချင်၍ ဘဝ တွင် အရေးအကြီးဆုံး အသိတရားကို ဖြည့်စေရန် ဆိုင်းဘာဘာစာအုပ်များ ကို ကျွန်တော် ရေးခဲ့ခြင်း ဖြစ်ပါသည်။ ရေးသားရာတွင် အံ့ဖွယ်သူရဲ တန်ခိုးပြမှုများ (miracles) ကို အသားပေးခဲ့ပါသည်။ တန်ခိုးပြမှုများကို မြင်တွေ့ကြားသိရမှ ထိုပုဂ္ဂိုလ်သည် အဝတာရဖြစ်ကြောင်း လူအများ သိရှိကာ ထိုသူဟောသည့်တရားကို နားဝင်ပြီး ထိုသူချမှတ်ပေးသည့် လမ်းစဉ်ကို လျှောက်လှမ်းကြမည် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ခင်မှ တရား

ကြရသည်။ အလွန်စိမ်ကျပြီး ကြီးကျယ် ခမ်းနားလှသော နေရာများသို့ ရောက်ရှိခဲ့ရသည့်နည်းတူ သက်စွန့်ဆံ့ဖျား သွားရောက်ခဲ့ရသည့် ပင်ပန်း ဆင်းရဲသော ခရီးစဉ်များလည်း ပါသည်။

အိန္ဒိယပြီးလျှင် သူတို့သည် စင်ကာပူသို့ သွားကြသည်။ ဂျင်မီက သူ့ကုမ္ပဏီ အလုပ်တာဝန်ဖြင့် ဘော်နီယိုသို့ သွားရသည်။ ကွန်နီက စင်ကာပူတွင် အခြေစိုက်ပြီး ပြုပြင်ပြောင်းလဲနေသော တရုတ်ပြည်အပါအဝင် အနီးတစ်ဝိုက်ရှိ ၁၀ နိုင်ငံမျှသို့ လှည့်လည်သည်။ စင်ကာပူလေဆိပ် တွင် သူ vision (ကွင်းကွင်းကွက်ကွက် အာရုံ) တစ်ခုရသည်။ ထိုအာရုံ ထဲတွင် အာရုတိုက်၌ သူ့ရှာဖွေနေသော ပုဂ္ဂိုလ်ကို သူမြင်ရသည်။ ထို ပုဂ္ဂိုလ်ပတ်လည်တွင် အသားညိုညို လူအများအပြားနှင့် အနောက် တိုင်းသားအချို့ ဝိုင်းရံနေကြသည်။ အဝေးမှ မြင်ရခြင်းဖြစ်၍ ထိုပုဂ္ဂိုလ် သည် ကျားလား၊ မလား သူ မခွဲခြားနိုင်။ သို့သော် ထိုပုဂ္ဂိုလ်သည် ဤ ဂြိုဟ်ပေါ်တွင် အမြင့်မြတ်ဆုံးပုဂ္ဂိုလ်ဖြစ်ပြီး တန်ခိုးကြီးသည်ဟု သူ ခံစားလိုက်မိသည်။ ထို အာရုံရနေခိုက်တွင် သူသည် ပြောစကား၊ သို့မဟုတ် ကိုယ်တွင်းအသံတစ်ခုကို ကြားလိုက်သည်။ "သင်ရှာနေတဲ့ ပုဂ္ဂိုလ်ဟာ အာရုတိုက်မှာ ရှိတယ်။ ဘုရားသခင် မြေပြင်ပေါ်မှာ ရောက် နေပြီ" တဲ့။

လေယာဉ်ပေါ်မှ ခရီးသည်များ ဆင်းနေကြစဉ် ကွန်နီက ဂျင်မီ ကို ထိုအာရုံရကြောင်း ပြောပြ၏။ ဂျင်မီ အင်ဒိုနီးရှားရှိ ကွန်နီများပေါ် တွင် လှည့်လည်တာဝန် ထမ်းဆောင်နေခိုက် သူ အာရုတိုက်ကို လှည့်၍ ဘုရားရှာထွက်လျှင် ဂျင်မီ အလိုမကျ ဖြစ်မှာလားဟု မေးသည်။ ဂျင်မီ က စဉ်းစဉ်းစားစား ခွင့်ပြုလိုက်လျော့လိုက်လေသည်။

ကွန်နီသည် စင်ကာပူတွင် နေထိုင်ရင်း ဟောင်ကောင်၊ ကွမ်ကျီ၊ ဟန်ချောင်း၊ ပေကျင်း၊ ရှိယမ်မြို့များသို့ သွားရောက်ခဲ့၏။ ခြေထောက် ကျိုးခြင်းအပါအဝင် ထူးခြားလှသော အတွေ့အကြုံအမျိုးမျိုး ရခဲ့၏။ ထိုမှ အိန္ဒိယသို့ လှည့်သည်။ အပေါင်းအဖော်များနှင့် ဖြစ်သည်။ နယူး ငေါ့လီ၊ ဇရီးဂါးမြို့များသို့ ရောက်သည်။ သူ့အတွေ့အကြုံများမှာ စုံလင် များပြားလှသည်။ ကြည့်နူးစရာ၊ အံ့ဩစရာ၊ စိုးရိမ်စရာ အမျိုးမျိုး အဖုံဖုံ ပါဝင်သည်။ သူ့ခရီးသွားဖော်များနှင့် ခရီးစဉ်တစ်လျှောက် တွေ့ရှိရသူ

များကို ဖော်ပြမှုများမှာ ပညာသားပါလှသောလူကို လေ့လာခြင်း ဖြစ် သည်။ စိတ်ဝင်စားစရာ ကောင်းလှပြီး စေ့စေ့ငုငု ဖတ်ရှုထိုက်ပါသည်။ သို့သော် ...

ဤ သို့သော်က အကြီးကြီးဖြစ်ပါသည်။ သူ၏ဆန်းကြယ်သော အတွေ့အကြုံများ၊ သူ့ရောက်ခဲ့သည့် ထူးခြားလှသော နေရာဌာနများကို ခရေစေတွင်းကျ မှတ်တမ်းတင်ထားသည်များမှာ ဆိုက်ကြီးစာအုပ် ၁၃၂ မျက်နှာရှိသည်။ တစ်အုပ်လုံးက ၄၄၅ မျက်နှာရှိသည်။ စာအုပ်အထူကြီး။ အစအဆုံး ဘာသာပြန်ရလျှင် ဧရာမ စာအုပ်ကြီးဖြစ်လာမည်။ ထုတ်ဝေ ပို့ မလွယ်။ သို့အတွက် အလွန် စိတ်ဝင်စားစရာ ကောင်းသော ပထမ ပိုင်း (အခန်း ၁၀အထိ) ကို နှုတ်ဖျက်စွာနှင့် ချန်လှပ်ထားခဲ့ရပါသည်။ အကြောင်းရင်းကတော့ ပြန်ဆိုသူ၏ အဓိကရည်ရွယ်ချက်ဖြစ်သည့် စရိဆာသီယ ဆိုင်းဘာဘာအကြောင်း မပါဝင်သေးခြင်းဖြစ်ပါသည်။ နောက်ပိုင်းတွင်လည်း စာဖတ်သူများ စိတ်ဝင်စားမှု နည်းမည်ထင်ရ သည့် အကြောင်းအရာ အနည်းငယ်ကို ဖြတ်တောက်ထားခဲ့ပါသည်။ ကျန်တစ်အုပ်လုံးကိုကား လုံးစေ့ပတ်စေ ပြန်ဆိုပေးထားပါသည်။

ဤစာအုပ်သည် ဆိုင်းဘာဘာ အဝတာရ (ရှင်းရှင်းပြောရလျှင် ဘုရား) ဖြစ်ကြောင်း သက်သေထူမည့်အပြင် ရင်သပ်ရှုမောအံ့ဩဖွယ်ရာ အဖြစ်အပျက်များ ပြည့်နှက်နေပြီး ဘဝတွင် အရေးအပါဆုံး အသိတရား ကိုလည်း ရရှိစေမည်ဖြစ်၍ ဖတ်ရှုသူများအား အတိုင်းမသိ ကောင်းကျိုး ပြုမည်ဟု မမှိတ်မသုန် ယုံကြည်ပါကြောင်းနှင့် ချန်လှပ်ထားခဲ့သော စိတ်ဝင်စားစရာကောင်းလှသည့် စာပေအမြောက် အရသာများကို ခံစားနိုင် ရန် လက်လှမ်းမီသူများ မူရင်းစာအုပ်ကို ရှာဖွေဖတ်ရှုကြပါရန် အလေး အမြတ် တိုက်တွန်းအပ်ပါကြောင်း။ ။

စာရေးသူ

ကွန်နီရှောသည် စာရေးသူ၊ ပုံနှိပ်ထုတ်ဝေသူ၊ ဟောပြောသူ၊ ဘုရားကု ကုသူနှင့် နာမ်ပိုင်းဆိုင်ရာ သင်ပြသူတစ်ဦးဖြစ်သည်။ အမေရိကန် ပြည်ထောင်စု၊ ကနေဒါ၊ မက္ကဆီကို၊ တရုတ်ပြည်၊ အိန္ဒိယနှင့် စင်ကာပူ တို့တွင် ဆာသီယဆိုင်းဘာဘာ၏ သွန်သင်ချက်များကို ဟောပြော ပို့ချခဲ့သည်။ နိုင်ငံပေါင်းငါးဆယ်သို့ ခရီးသွားခဲ့ပြီး ဂျာမနီ၊ အီတလီ၊ တရုတ်ပြည်နှင့် စင်ကာပူတို့၌ ယာယီနေထိုင်ခဲ့မှုက သူ့ကို လူသဘော သဘာဝအကြောင်း ကျယ်ကျယ်ပြန့်ပြန့် နားလည်စေခဲ့သည်။ သူသည် အစွဲရေးလူမျိုးများ၊ အက်စကီးမိုးလူမျိုးများ၊ အမေရိကန်တိုင်းရင်း သားများ၊ အာရှတိုက်သားများ၊ အိန္ဒိယ နိုင်ငံသားများ၊ တရုတ်လူမျိုး များနှင့် နိုင်ငံအများအပြားမှ အနောက်တိုင်းသားများနှင့် လက်တွဲ လုပ်ကိုင်ခဲ့သည်။

၁၉၈၁ ခု စောစောပိုင်းတွင် ဆာသီယဆိုင်းဘာဘာနှင့် တွေ့ဆုံ ပြီးနောက် ကွန်နီသည် အိန္ဒိယသို့ အခေါက် ၃၀ နီးပါး သွားရောက် ခဲ့ပြီး ပုဂ္ဂိုလ်ရေးတွေ့ဆုံမှု၊ သို့မဟုတ် "အင်တာဗျူး" အများအပြားဖြင့် အဝတာရ၏ ကောင်းချီးပေးခြင်း ခံခဲ့ရသည်။

ကွန်နီက ပြောသည်။ "လူတစ်ယောက်ဟာ ကျွန်ုပ်တို့မှာ စိတ် ကြိုက်ရွေးချယ် ဆောင်ရွက်ခွင့် နည်းနည်းကလေးသာရှိပြီး ဘုရားက ကျွန်ုပ်တို့ကို ရုပ်သေးရုပ်ကလေးများလို ရွေ့လျားနေစေတာဖြစ်ကြောင်း နောက်ဆုံးမှာ သိရှိနိုးထလာတဲ့အခါ ကျွန်ုပ်တို့ဟာ အချက်နှစ်ချက်ကို သဘောပေါက်လာပါတယ်။ တစ်ချက်ကတော့ ကျွန်ုပ်တို့ဟာ ကျွန်ုပ် မတို့ရဲ့ အတိတ်က အမှားများအတွက် အပြစ်ရှိတယ်လို့ ခံစားမိပြီး နောင်တရစရာ မလိုဘူးဆိုတာ ဖြစ်ပါတယ်။ ဒုတိယအချက်က ဘဝ

ဇာတ်ခုံမှာ လောလောဆယ် ကျွန်ုပ်တို့ ပါဝင် သရုပ်ဆောင်နေတဲ့ အခန်းကဏ္ဍအတွက် ကျွန်ုပ်တို့ ဂုဏ်မယူသင့်ဘူးဆိုတာပါပဲ။ ဘဝ ဇာတ်ကြီးတစ်ခုလုံးဟာ ကျွန်ုပ်တို့ထင်တာထက် အများကြီး ပိုပြီး ကျယ်ပြန့်ပါတယ်။ အရာရာလုပ်ဆောင်နေသူက ဘုရားပါ။ ကျွန်ုပ်တို့ ရှာဖွေနေတဲ့အရာက အတွင်းမှာရှိပါတယ်။ အဲဒီအနှစ်သာရကို ကျွန်ုပ် မတို့ တွေ့ကြို ခံစားနိုင်အောင် ကူညီပြီး ငြိမ်းချမ်းမှုနဲ့ ကြွယ်ဝမှု ရွှေ ခေတ်ကြီးကို ခေါ်ဆောင်လာရင်း လူ့အဖွဲ့အစည်းနဲ့ ကမ္ဘာယဉ်ကျေးမှုကို အခြေအမြစ်ကစပြီး ပြောင်းလဲဖို့ ကြိုးပမ်းဆောင်ရွက် အဝတာရ ဆာသီယ ဆိုင်းဘာဘာ ကြွရောက်လာခဲ့ပါပြီ။"